

# သခင်စကား The LORD'S Word

မင်းအောင်သက်လွင်စီမံဦးစီးဌာန၊ ဝိညာဉ်ရေးရာဌာန၊ ရာစာစောင်



ထိုစကားကို ကြားလျှင် ထိုသူတို့  
နှလုံးသည် ရွဲပြတ်စတင်ဖြစ်၍ - - -  
တမန်တော် ၅:၃၃

အမှတ်စဉ် (၁၅၅) ဇူလိုင် ၂၀၁၄ ခုနှစ် ●ဗုဒ္ဓါဒ ( ဂမ၀၌ ပထမ တနင်္ဂနွေနေ့၊ တိုင်း အခမဲ့ ပြန့်ချိသည် ) ၂၀၁၁ ခုနှစ်တွင် တည်ထောင်သည်။ Est; September 2001

## ပြန်လာခဲ့ပါ သိုးသူငယ်(ဒါးက) **ဩဒိုလာနွယ်**

ကိုယ်တော်က ပြန်လာခဲ့ပါတော့ လို့ ပြောတဲ့ ဒါးကား  
အရင်က ကျွန်ုပ် မကြားခဲ့ရိုးအမှန်ပါ သခင်။  
လောက ကဆွဲဆောင်မှု အားကြီးခဲ့တာကို အခုတော့ နောင်တ နဲ့ ပေါ့။  
ကိုယ်တော် ခေါ်သံကို အခုမှ အထပ်ထပ်ကြားလို့  
ကိုယ်တော် အစေခံတပ်သားဘဝနဲ့ စာတန်ကို အောင်ပွဲခံဖို့  
တိုက်ပွဲဝင် အသေခံပါတော့မယ် သခင် ။ ။



## ရွက်ပုန်းမိတဲ့အလှပန်း

ရွက်ပုန်းမိတဲ့အလှပန်း S.James  
ရွက်ပုန်းတွေတောင်ကြော့ကုန်ပြီ ငါတို့က အိပ်မက် မက်နေတုန်း၊  
ရေတွေလဲ ရှားကုန်ပြီ၊ တို့က ရေသောက် ကောင်းနေတုန်း။  
နေမင်းကြီးလည်း ဝင်လုနီးပြီ၊ သူတို့ အိပ်တန်း ပျောက်နေတုန်း။  
ငါတို့က အပြုံးတွေနဲ့ ထမင်းပိုင်း ရှိနေတုန်း။  
သူတို့က နာကျင်မှုပေး ရင်းနဲ့ မျက်ရည်လည်း  
ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ အလား။ သူတို့ ဘဝတွေဖြစ်ကုန်ပြီလား။  
သူတို့ရဲ့ ဆန္ဒ မဖြစ်နိုင်ခဲ့ရင်တောင် - ငါတို့ တောင်းတဲ့ သူတို့အတွက် ဆု၊  
ကောင်းကင် ဘဝမှာ ညံ့ ပါစေသား။ ။



## ကျွန်ုပ်ငါကြားရာ ခရစ်တော်သာ

Saw Lar Thaw

မ စ ခြင်း အကြောင်း ပေါ်ထွက်လာရာ  
တောင်ရိုးသို့ ငါ မျှော်ကြည့်သော်လည်း မတွေ့မိ  
ကောင်းကင် မြေကြီး မတည်သော်လည်း၊ ငါ့စကား တည်မည် ထားခဲ့ ကတိ  
သစ္စာတရားကို ပြောခွင့်ပိုင်သူ ဖဉ္စာရားရှင် တစ်ပါး တည်းသာလျှင်  
ငါ့ကို မစ လမ်းပြပို့ ဆောင် သက်ဆုံးတိုင်အောင် ကိုးကွယ်ပါမည်။  
ငါ့ ငါကြားရာ အကြောင်းတည်း။ ။



## ထွက်ပေါက် ( Lily)

# ထွက်ပေါက်

နိုင်ငံခြားရောက် မြန်မာတစ်ယောက်ရဲ့ ထွက်ပေါက် က ဘာလဲ။  
စာသင်ခန်းရောက် ကျောင်းသားတစ်ယောက်ရဲ့ ထွက်ပေါက် က ဘာလဲ။  
လုပ်ငန်းခွင်ရောက် အလုပ်သမားတစ်ယောက်ရဲ့ ထွက်ပေါက် က ဘာလဲ။  
ပြင်ပရောက် အိမ်ထောင်သည် တစ်ယောက်ရဲ့ ထွက်ပေါက် က ဘာလဲ။  
အရွယ်ရောက် လူပျို အပျို တစ်ယောက်ရဲ့ ထွက်ပေါက် က ဘာလဲ။  
ကျွန်ုပ်တို့ရောက် ခရစ်ယာန် ယုံကြည်သူတစ်ယောက်ရဲ့ ထွက်ပေါက် က ဘာလဲ။  
အဲဒီ မေးခွန်းအားလုံးရဲ့ အဖြေကတော့ သင့် ဆီမှာပါ။  
ဓမ္မဟောင်းကာလတုန်းက ယောသပ် ကတော့ -  
လှပပြီး ဆန်းသစ်တဲ့ စုံစမ်းခြင်း ထွက်ပေါက် မျိုးစုံကို ခရစ်တော်နဲ့အတူ ပြေးထွက်ခဲ့တယ်။  
ရုံဆုန် နဲ့ ဒေလီလ ကတော့ ထွက်ပေါက် အမှားနဲ့ ထွက်ခဲ့ကြတယ်။  
ကိုယ်ထွက်တဲ့ ထွက်ပေါက်လမ်း မှန်ကန်စေဖို့ -  
ခရစ်တော်က နှုတ်ကပတ်တော် မီးခွက်နဲ့ လမ်းပြနေတာမို့၊  
မိမိ လျှောက်လှမ်းတဲ့ ထွက်ပေါက် မှန်နိုင်ကြပါစေ။ ။



## သက်သေခံချက် JUN JOY (Thomson)

(မသဲ မီးဥ) ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားကို ရှေ့ဦးစွာ ရှာကြ  
လော့၊ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။  
ဦးစွာ ပထမ အဘ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ နာမ တော် သည်  
ကျွန်ုပ် အဆက်ဆက် ဘုန်းကျက်သရေ တိုးပွားပါစေသော်။ အာမင်၊ စာတွေ ရေးဖို့  
အချိန်မရ သေးတာကြောင့် အချိန်ယူပြီး၊ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း အကြောင်းများ  
သွန်သင်ခြင်း အကြောင်းများ၊ ကောင်းချီးမင်္ဂလာ အကြောင်း များကို စာဖြင့် ရေးသားဖို့

ဆုံးဖြတ် ခဲ့တာ တစ်နှစ်ကျော် သွားခဲ့ပါပြီ။ ပါးစပ်နဲ့ သက်သေ ခံရတာ မဝလို့၊ ရှိတဲ့  
အချိန်လေးထဲကနေ ဒီသက်သေခံချက်နဲ့ စကားပူ JBCS မှာ ရှိတဲ့ မိသားစု ညီအကို  
မောင်နှမ များနဲ့ နိုင်ငံတကာ ကနေ သခင် စကား ကို အင်တာနက်မှ ဖတ်ရှု ခွင့်အား  
ယူနေကြသော ယုံကြည်သူ မိသားစုကို သက်သေခံ ရေးသား လိုက်ပါတယ်။ ဤ သက်သေ  
ခံချက်ကို ရေးသားခွင့်ပြုသော ဘုရားသခင်၏ ဘုန်းတော် ထပ်မံ၍ ထွန်းတောက်ပြီး  
နာမတော် ဘုန်းကြီး၍ မင်္ဂလာ ရှိပါစေသော်။

ကျွန်တော် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် ၂၀၁၃ ဇူလိုင် ၁၄ရက် မှာ ပြန်ရောက် ခဲ့  
ပါတယ်။ ၂၀၀၄ ဖေဖော်ဝါရီလ ကုန်ထိ ကျွန်တော်ရဲ့ အညာဒေသ ကျေးလတ်က အိမ် ကို  
ပြန်မရောက်သေးပါ။ ၂၀၀၇ ဒီဇင်ဘာ၁၄ က စကားပူနဲ့ ဝန်ထုပ်ဝန်ပိုး ဝန်ထုပ်ဝန်ပိုး  
ပြန်မရောက်သေးပါ။ ဘာကြောင့်လည်းဆိုတော့ ဇင်ဂေလီ ခရီး သွားရသော  
ကြောင့် မသဲဝ ၂:၅၅ အတိုင်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဖေ၏ အလိုတော်ကို  
ဆောင် သောသူသည် ငါ့ညီ ငါ့နမ၊ ငါ့အိမ် ဖြစ်သတည်းဟု မိန့်တော်မူ၏။ ဒါကြောင့်  
ကျွန်တော်ရဲ့ ရွာက အိမ်ကို ပြန်မရောက် ဖြစ်သော်လည်း ကောင်းကင်ဘုံ အိမ်၌ တွေ့ရကြ  
မည်။ ထာဝရ မိသားစုတွေနဲ့ တွေ့ရလို့ ရွာက အိမ်ကို မရောက် သေး သော်လည်း ဝမ်း  
မြောက် လျက်ပါ။ ရွာက အိမ်နဲ့ မိသားစု ရွာသူ ရွာသားများ ကိုတော့ ပိုင်ရှင်အစစ် ဖြစ်တဲ့  
ဘုရား သခင် ဆီမှာပဲ အပ်နှံထားလို့ စိတ် မပူပဲ စိတ်အေးချမ်းလျက် ရှိပါတယ်။

သင်ယုံကြည်လျှင် သင်နှင့် အိမ်သူ အိမ်သားတို့ကို ကယ်တင်ခြင်းသို့  
ရောက်စေမည် ဆိုသော ထိုဘုရားသခင်သည် အသက်ရှင်ပြီး ကတိတည်သော သစ္စာ  
ရှိသော ဘုရား ဖြစ်ကြောင်း ကျွန်တော် ရွာကို မရောက်သေး သော်လည်း မေမေနဲ့ မမလေး  
တို့ကို ကယ်တင်ခြင်း စိတ်ချချချ ရစေခဲ့ပြီးပါပြီ။ (ဟာလေလုယာ) အခုဆို ဖေဖေ လည်း 2/3  
ဖြစ်နေပါပြီ။ ကျန်နေသေးတဲ့ သံကို (1/3) အခု ဒီ သက်သေ ခံချက်ကို ဖတ်နေတဲ့  
မိသားစုဝင်တွေက ဆုတောင်း ပေးပါရန် ပြောကြားလိုက်ပါသည်။ ဖေဖေ နာမည်  
ဦးကျော်အေးပါ။ တူမလေးလည်း နွေရာသီ သင်တန်း ပြင်ဦးလွင်မှာ တက်ရောက်ပြီး သမ္မာ  
ကျမ်းစာကို လေ့လာလျက် ရှိပါတယ်။ တူမ နာမည်က သက်သက်နိုင် ပါ။ ကျွန်တော်  
မိသားစု ဝင်တွေကတော့ ကိုကိုကြီး၊ ကိုကိုလေး၊ မမကြီး နဲ့ တူ၊ တူမများ။ မရီး၊ ယောက်ဖ  
များနဲ့ ဆွေမျိုးသားချင်း ရွာသူ ရွာသားများ ဖြစ်ပါ တယ်။ ဗအို ရွာကလေးဖြစ်ပါတယ်။  
ဇင်ဂေလီ ခရီးစဉ် တလျှောက်လုံးမှာ ဘုရားသခင် ကျွန်တော်ကို အများကြီး သွန်သင်  
ခဲ့ပါတယ်။ အများကြီး ချစ်တယ်ဆိုတာ သိရပါ တယ်။ နေရာတိုင်းမှာ သက်သေခံရတာ  
ဒီအကြောင်းအရာပဲ ဖြစ်သော်လည်း သက် သေ ခံတိုင်း မတူညီပဲ ထူးခြားတဲ့ စကားလုံးတွေ  
ဘုရားသခင်က ပေးပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သက်သေခံတိုင်း အရမ်း  
ခွန်းအားရပါတယ်။ ဥပမာ ပြော ရရင် ဧည့်သည် ဆရာ၊ ဆရာမ များနဲ့ မိဘ လူကြီးသူမ  
များလာတဲ့အခါ အကောင်း စားတွေ ချက်ပြုတ် ကျွေးမွေးကြပါတယ်။ ဧည့်သည်တွေ  
စားကောင်းဖို့နဲ့ အရသာ ရှိသွားဖို့ပဲ ဦးတည်ပါတယ်။ ကျန်ရင်တော့ အိမ်ရှင် စားပေါ့၊  
မကျန်ရင်တော့ မစားနဲ့ပေါ့။ အခုဟာက ထိုသို့ မဟုတ်ပေ။ ကိုယ်တိုင် ချက်ပြုတ်ပြီး  
ကိုယ်တိုင် စားသောက်ရတာ အလွန်ပင် အားရဝမ်းမြောက် ကျေနပ်ရပါတယ်။ ထိုကဲ့သို့ပင်  
ဥပမာ ပေးချင်ပါတယ်။ သင့် တိုက်အိမ်ကို မတည် ဆောက်သောလည်း တိုက်အိမ် ပေါ်မှာ  
နေရမည်ဆိုတဲ့ နှုတ်ကပတ်တော်အတိုင်း အခု ကျွန်တော် နေ နေရတာ ကာလပေါက်ဈေး  
သိန်း ၅၀၀၀ ကျော်လောက်တန်တဲ့ အိမ်မှာ ဘာလခမ မပေးရပဲ ကိုယ်ပိုင်အိမ် ကဲ့သို့ ဥနစ်  
နေထိုင်ခွင့် ဘုရားသခင်က ပြင်ဆင် ပေးပါတယ်။ တစ်နေ့ အိမ်၌ ဆန်ကုန်တော့မယ်။ ညစာ  
အတွက် ဘုရားသခင်ကို အရှိအတိုင်း ပြောလိုက်တယ်။ အဖဘုရား သားတို့ ညနေစာ  
တစ်နှစ်စာ ချက်ပြီးရင် ဆန်ကုန်ပြီနော်လို့ ပြောလိုက်တယ်။ ပြောပြီး မကြာ ခင်မှာ ညီအစ်ကို  
တစ်ယောက် အိမ်ထဲကို ဆိုင်ကယ်နဲ့ ဝင်လာပါတယ်။ Mobile Team အတွက် ဘာပါဝင်လို့  
ရမလဲတဲ့။ ကျွန်တော်က လိုတာတွေ ပြောရရင် မဆုံးနိုင် ဖြစ်မယ်။ စိတ်ထဲမှာ တို့ထိတဲ့  
အတိုင်း ပါဝင်ပါလို့ ပြောတဲ့အခါ ဆန်အိတ်ကြီး တစ်အိတ် ဝယ်လို့ရတဲ့ အလှူငွေ  
ပေးလျှာပေးတယ်။ အရင်က ဝယ်တဲ့ ဆန်အိတ်က အခု ဝယ်တဲ့ ဆန်အိတ်ထက် ၄ဆ  
ငယ်ပါတယ်။ အခု ဘုရားသခင်ကို ပြောလိုက်တဲ့ အခါ ပိုပြီး ကြီးတဲ့ ဆန်အိတ်ကို ပြင်ဆင်  
ပေးပါတယ်။ ဒီလိုနဲ့ ဆန်အိတ်ကို သန်လျှင် ဈေး ထဲမှာ သွားဝယ်တုံး phone ဝင်လာ  
ပါတယ်။ ဆရာတို့ ဘယ်သွားလဲ အိမ်ထဲခါး သော့ခတ် ထားလို့ ကျွန်တော် ဆီပုံးကို

အိမ်ရှေ့မှာ ထားသွားခဲ့တယ်နော်တဲ့။ ကြည့်ပါ မိတ်ဆွေ။ ကျွန်တော် ဆန်ကို တောင်းတဲ့အခါ အိမ် အဆစ် ပေးတဲ့ ဘုရား သခင် ဖြစ်ပါတယ်။ အာမင်။

**ကျွန်တော့် အသက်တာအတွက် ထာဝရအသက်တင်မက ယခု ပင်လည်း အသက်ရှင်ခြင်းနဲ့ ပြည့်စုံတဲ့ ကောင်းချီးမင်္ဂလာများနဲ့ ရစ်ပတ် ထားတဲ့ ဘုရားသခင် ဖြစ်ပါတယ်။** သင်နဲ့ ကျွန်တော်တို့ဘက်က အရှိကို အရှိ အတိုင်းနဲ့ ရိုးရှင်းယုံကြည်စွာ ဆန္ဒနဲ့ ပြောကြားအပ်နှံဖို့ပဲ လိုပါတယ်။ သင်ဘာအတွက် စိုးရိမ် နေပါသလဲ။ ဝပေ ရှု့ရ ထဲမှာ သင်တို့ကို သတိနှင့်ကြည့်ရှု တော်မူသောကြောင့် သင်တို့ ဌ စိုးရိမ်ခြင်း အမှု၊ ရှိ သမျှတို့ကို ကိုယ်တော်၌ အပ်နှံ ကြလော့ဟု နှုတ်ကပတ် တော်ရှိ ပါတယ်။ သင်နဲ့ ကျွန်တော် တို့ဘက်က အပ်နှံဖို့ပဲ လိုပါတယ်။ ဝန်လေး၍ ပင်ပန်း သောသူ အပေါင်းတို့ ပါထံသို့ လာကြလော့။ ငါသည်ချမ်းသာပေးမည်လို့ မသိသေးမှ အထပ်ပြီး အပ်နှံဖို့ပဲ လိုပါတယ်။ စားဖို့၊ ဝတ်ဖို့၊ နေဖို့၊ ဝန်ထုတ် အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဝန်ထုတ် - - - ဝန်ထုတ် ဆိုပြီး ဝန် ပေါင်းစုံ ရှိနေပါစေ ဘုရားသခင် အသက် ရှင် သောကြောင့် အကုန် ဖြေရှင်းပေးနိုင်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။

ထို ဝန်ထုတ်တွေမက အပြစ်ဝန်ကိုပင် အချစ်စစ်နဲ့ လဲလှယ်ပေးသွားတဲ့ ချစ်စရာ အလွန်ကောင်းတဲ့ဘုရား ဖြစ်ပါတယ်။ သင့်ဘက်က အရှိကို အရှိအတိုင်းနဲ့ ရင်ဖွင့် ပြောကြားပြီး အပ်နှံဖို့လိုပါတယ်။ သင့်ကို ဘုရားသခင် အရမ်းချစ်ပါတယ်။ ချစ် သော ကြောင့်လည်း မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏လို့ (ယော ၃:၁၆) မှာ နှုတ် ကပတ် တော်က အတိအကျ ဖော်ပြထားပါတယ်။ ဒီလိုနဲ့ ဈေးဝယ်ကြစဉ် ညီနဲ့ ညီမတို့ ဇနီး မောင်နှံက ကြက်သား ဝယ်သွားချင်တယ်။ ညီငယ် တစ်ယောက်က ဝယ်လို့ မရဘူး တဲ့။ အိမ်မှာ အသားစိမ်း ထားဖို့ ရေခဲသေတ္တာ မရှိဘူးတဲ့။ ရိုးရိုးလေးပဲ ပြောကြပါတယ်။ ၂ရက် လောက်ကြာ တဲ့အခါ အိမ်ထဲကို တတ္တစီ တစ်စီး ဝင်လာ ပါတယ်။ ဆရာတို့ လာကြ ပါအုံး။ ကူညီ ချပေးကြပါအုံးတဲ့။ ဘာလဲလို့ ကြည့်လိုက်တော့ ရေခဲ သေတ္တာ ကြီး ဖြစ်နေတယ်။ မကြာခင် မင်္ဂလာဆောင် ကြတော့မည့် ညီငယ်နဲ့ ညီမ ငယ်လေး တို့စုံတွဲက ကောင်းချီး လာယူတာတဲ့။ ဟုတ်ပါ တယ်။ လူတွေ အမြင်မှာတော့ ဒီ ကောင်းချီး ကို ကျွန်တော်တို့ ခံစားရသော်လည်း မမြင်ရသော ဘုရားသခင်ရဲ့ ကောင်းချီး ကိုတော့ ကျွန်တော်တို့အားဖြင့် ဘုရားသခင် ဆီကနေ သူတို့ လာယူ သွားလိုက် ကြပါပြီ။ သင်သည်လည်း အနီးအပါးမှာ ရှိတဲ့ အငယ် ဆုံးသော သူတွေကို မစမြင်းနဲ့ ဘုရားသခင်ဆီက ကောင်းချီးကို ရယူတတ်ပါစေ။ ဘာကြောင့်လဲဆိုတော့ ဘုရား သခင်က အငယ်ဆုံးသော သူတို့ကို ကြည့်ရှုတဲ့ ဘုရားသခင် ဖြစ်လို့ပါပဲ။ အခုဆို အဆင်သင့် ရေခဲသေတ္တာထဲမှာ သိုထားနိုင်လို့ ကျွန်တော်တို့ အသားဟင်း တွေကို ကြိုက်တဲ့အချိန် ချက်စား နိုင်သလို၊ ဟင်းသီး ဟင်းရွက်တွေကိုလည်း ကြိုက် တဲ့ အချိန် ချက်စားနိုင်ပါပြီ။ ဒါကြောင့် (ဆာလံ ၁၁၉:၁၁)မှာ ကိုယ်တော်ကို မပြစ်မှားပဲ နေနိုင်ပါမည့်အကြောင်း ဖျာဒိတ်တော်ကို နှလုံးထဲ၌ သိုထားပါပြီတဲ့။ အခက် အခဲ ပြဿနာ ကြုံလာတဲ့အခါ ဘုရားသခင်ကို အပြစ် မပြောမိစေဖို့ နေ့စဉ် နှုတ် ကပတ် တော်ကို ကျက်မှတ် ခြင်းအားဖြင့် ဆင်ခြင်ခြင်းအားဖြင့် နှလုံးအိမ်ထဲမှာ သိုထား ရပါမယ်။ သို့မှသာ ရေခဲသေတ္တာ ထဲကနေ အသားနဲ့ ဟင်းသီးဟင်းရွက် ကြိုက်တဲ့ အချိန် မှာ ချက်ပြုတ် စားသောက် နိုင်သလို အခက်အခဲ ပြဿနာ ကြုံလာတဲ့အခါ နှုတ် ကပတ်တော်နဲ့ ခွန်အားယူ အသက်တာကို ပြန်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ရေးပြရရင် နောက်နေ့ တစ်မနက်မှာ မြို့ထဲ သွားဖို့ ကားကို စောင့် ရတာ ကြာလာလို့ ဘုရားရှိခိုးချိန်တွေကို ထိန်းပေးပါလို့ ပြောနေစဉ် မိနစ်ပိုင်း အတွင်းမှာ Oversea မှ ဆရာတို့ mobile team အတွက် ကားလှူဖို့ အလှူရှင် ပေါ် လာပြီတဲ့။ တစ်ဆက်တည်း ဂျပန်စက်ရုံကို တိုက်ရိုက် မှာလိုက်ပြီ။ ဒီသက်သေခံချက် ရေးပြီး လာမည့် တနင်္လာနေ့ ထိုကား ရောက်လာမယ်လို့ ညီငယ်များက ပြောပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ သစ္စာရှိတဲ့ ဘုရား၊ ဂတိတည်တဲ့ ဘုရားသခင်။ မသဲ ၆:၃၃ အတိုင်း ဘုရားသခင်၏ နှိပ်တော်နှင့် ဖြောင့်မတ်ခြင်း တရားကို ရှေ့ဦးစွာ ရှာကြလော့၊ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ ဟူသော နှုတ် ကပတ် တော်နဲ့ သက်သေခံလိုက် ပါတယ်။ စာဖတ်သူ အယောက်စီတိုင်း ဘုရား သခင်နှင့် အတူ ရှိပါစေ။ အာမင်။ Jun Joy



အစ်မကြီး ဖြစ်ပါတယ်။ ကျမတို့ မိသားစု ဘဝက အရမ်းဆင်းရဲပါတယ်။ ကျမ အနေနဲ့ စင်ကာပူနိုင်ငံကို ရောက်လာဖို့ ဆိုတာ အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ သို့သော်လဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျမ စင်ကာပူနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ကျမ

ဘဝရဲ့ အကြောင်းကို ပြန်စု ရမယ် ဆိုရင်တော့ - မိဘ နှစ်ပါးက ကျမတို့ သား သမီးတွေ စားဝတ်နေရေးနဲ့ ပညာရေးအတွက် ကြိုးစားရုန်းကန်ရတာ အရမ်း ပင်ပန်း လှပါတယ်။ အမိုး ဆိုရင်လဲ ရွာမှာ မလုပ်ဖူးတဲ့ အကြော်၊ မရောင်းဖူးတဲ့ မုန့်၊ မရှိ သ လောက် ပါဘဲ။ မုန့်ချိုစုံ လုပ်ရောင်းပြီး ကျမတို့ မောင်နှမတွေကို ပညာသင် ပေးခဲ့ပါတယ်။ အပါး ကလဲ အရမ်း ပင်ပန်းခဲ့ပါတယ်။ ရန်ကုန် တက်ပြီး တိုက်ဖျက်၊ တိုက်ဆောက်တဲ့ အလုပ်ကို လုပ်ပြီး ငွေရှာပေးခဲ့ပါတယ်။ အရမ်းဘဲ ခက်ခဲ ပင်ပန်း ဆင်းရဲခဲ့ပါတယ်။ အရမ်း ကြီးမားလှတဲ့ မိဘနှစ်ပါးရဲ့ စေတနာ မေတ္တာတွေဘဲ ဖြစ်ပါ တယ်။ မညည်းညူဘဲ သားသမီးတွေကို အတန်းပညာ ဆယ်တန်း ရောက်အောင် ကျောင်းထား ပေးခဲ့ပါတယ်။ ဒါပေမဲ့လဲ အကြီးဆုံးဖြစ်တဲ့ ကျမ က ဆယ်တန်းကို မအောင် မြင်ခဲ့ပါဘူး။ မိဘက တာဝန်ကျေပမဲ့ သမီးဖြစ်တဲ့ ကျမ က တာဝန် မကျေခဲ့ ပါဘူး။ ဒါနဲ့ အစီအစဉ်ပြောင်းပြီး သူနာပြု အကူ သင်တန်းတက်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ရန်ကုန်တက်ပြီး အလုပ် ရှာခဲ့ပါတယ်။ ပညာအရည်အချင်း မရှိတော့ ဘာမှ လုပ်လို့ မရခဲ့ပါဘူး။ အကြီးဆုံး ဖြစ်တဲ့ ကျမက အိမ်ကို ထောက်ပံ့ဖို့ ငွေ ဆိုတဲ့ ဘဏ္ဍာ လိုအပ်နေပါတယ်။ အလုပ်ကလဲ ရှာလို့ မရဘူး။ အကြေးတွေကလဲ အများကြီး တင်နေပြီ။ ဘာလုပ်ရမလဲလို့ စဉ်းစားရ ခက်နေတုန်းမှာ သူငယ်ချင်း တစ် ယောက်နဲ့ တွေ့ပြီး သူပြောတဲ့ အလုပ်ကို လက်ခံ လိုက်ပါတယ်။ ရန်ကုန်မြို့က ဟိုတယ် အကြီးကြီး တစ်ခုမှာ ခြေထောက်နှိပ်တဲ့ အလုပ်ကို လက်ခံလိုက်ပါတယ်။ အိမ်က မိဘတွေကတော့ မသိခဲ့ပါဘူး။ သူနာပြု အကူ သင်တန်း ဆင်းပြီး ဆေးရုံမှာ လုပ်နေတယ်လို့ဘဲ ထင်နေကြပါတယ်။ ကျမ လုပ်တဲ့ ခြေထောက်နှိပ်တဲ့ အလုပ်ကို ကောင်းကောင်း မွန်မွန် လုပ်နေပေမဲ့ ပတ်ဝန်းကျင်က ပြောတဲ့ အတင်းအဖျင်း တွေ ကြောင့် ကျမရဲ့ အလုပ်ကို မိဘကို အသိပေးဖို့ အင်အား မရှိခဲ့ပါဘူး။ ဒီလိုနဲ့ဘဲ အဲဒီ အနိပ်ခန်းမှာ ကျမ သုံးနှစ်လောက်ကြာခဲ့ပါတယ်။ အဲဒီ အလုပ်လုပ်တာ ကြာလာတော့ ပြီးငွေပြီး စိတ်ပျက်လာမိပါတယ်။ ဘုရားသခင်ဆီမှာ အမြဲဆုတောင်းတယ်။ အဖ ဘုရားသခင် ကျမ ဆုတောင်းသံကို အမြဲ နားညောင်းပြီး ကောင်းကြီးပေးပါတယ်။ အဲဒီ အချိန်မှာ အိုအဖ ဒီ အလုပ်ထဲကနေ ကျမ ဘဝကို ရွေးထုတ်ပြီး ကျမတို့ မိသားစု လိုအပ်နေတဲ့ ငွေကြေး ဘဏ္ဍာကို ထောက်ပံ့နိုင်ခဲ့သူကို အမြန်ဆုံး လေးသနား တော်မူပါ လို့ ဆုတောင်းခဲ့ပါတယ်။ မကြာမီမှာ စင်ကာပူနိုင်ငံသား တစ်ယောက်နဲ့ ဘုရား သခင်က ကျမကို တွေ့စေခဲ့ပါတယ်။ သူက ကျမကို ချစ်ရေးဆိုလာပါတယ်။ အသက် ကတော့ အနှစ်၂၀ လောက် ကွာပါတယ်။ အဲဒီအချိန်မှာ ဘုရားသခင်ကို ဆုတောင်း လိုက်ပါတယ်။ တကယ် ရှေ့ဆက်ရမဲ့ လမ်းခရီးမှာ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေမဲ့အကြောင်း ဆက်ကပ်ပြီး ဆုတောင်း လိုက်ပါတယ်။ ဘုရားသခင် သာ၍ ကောင်းကြီး ပေးသောကြောင့် မင်္ဂလာဆောင်သည့် အဆင့် အထိ ဖြစ်သွားပါတယ်။ ဟိုး အရင်တုန်းက မြန်မာပြည် မြစ်ဝကျွန်းပေါ် ရွာလေး တစ်ရွာကနေ ဆယ်တန်း မအောင်တဲ့ အနိပ်သည် ကောင်မလေး ကျမဟာ အခုဆိုရင် စင်ကာပူနိုင်ငံသား ကုမ္ပဏီ အရာရှိ တစ်ယောက်ရဲ့ ဇနီးသည် အဖြစ်နဲ့ စင်ကာပူနိုင်ငံမှာ တရားဝင် နေထိုင်ခွင့် ပီအာ ရထားပြီး ဘဝအတွက် လိုအပ်နေတဲ့ မိသားစုအတွက် လိုအပ်နေတဲ့ ငွေကြေး ဘဏ္ဍာကို ဘုရားသခင်က ချပေးသနားခဲ့ပါတယ်။ အစစ အရာရာ အားလုံး အဆင်ပြေ သွားပါတယ်။ အခုဆိုရင် အဆင်ပြေသလောက် ရှိသွားပါတယ်။ ဒါတွေဟာ အဖ ဘုရားသခင်ရဲ့ ကျေးဇူးတော် သက်သက်ကြောင့်ဘဲ ဖြစ်ပါတယ်။ ကျမ အနေနဲ့ ခရစ် ယာန် မောင်နှမ အားလုံးကို ခွန်အားပေးချင်တဲ့ အရာလေး ကတော့ မိမိဘဝ ဘယ် လောက်ဘဲ ခက်ခဲကြမ်းတမ်း ပါစေ။ ဘုရားသခင်နဲ့ စကားပြောဖို့ မမေ့ပါနဲ့လို့ ခွန်အား ပေးလိုက်ပါတယ်။ ဖိလိပိုင် ၄:၆-၇ ။ ။ ဂျူးဂျူး

### သက်သေခံချက် သက်သေခံချက် (နော်အယ်ဂလူ)


ရှေးဦးစွာ အသက်ရှင်ခွင့် ပေးသော ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း ပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက ကျွန်မ နေမကောင်းတဲ့ အချိန်တွေအတွက် သက်သေ ခံချင်ပါတယ်။ ကျွန်မ တစ်နေ့ ငရုပ်သီး စားမိပြီး ဝိုက်အရမ်း အောင့်ခဲ့ပါ တယ်။ ခါတိုင်းလို မဟုတ်ပဲ မသက်သာတော့ ဆေးခန်းပြခဲ့တယ်။ ဆရာဝန်က အစာအိမ် ရောင်တယ်ဆိုပြီး ဆေးပေးတယ်။ မသက်သာလို့ နောက်ဆေးခန်း တစ်ခုကို သွားပြန်တော့ ပိုးဝင် တယ်လို့ပြောပြန်တယ်။ ဒါနဲ့ ပိုးသတ်ဆေးတွေ ထပ်သောက် ရတယ်။ ဒီလိုနဲ့ မသက်သာပဲ ပိုဆိုး လာခဲ့တယ်။ ဝိုက်အောင့်ရင် ကျော တပြင်လုံးပါ အောင့်တယ်။ အစား မစားနိုင်တော့ ပါဘူး။ ဆန်ပြုတ်ပဲ သောက်နေရတယ်။ တစ်ရက် မှာတော့ မခံစားနိုင်တော့လို့ သူဌေး အလုပ်က အပြန်မှာ ကျွန်မကို မသက်သာပဲ တွေ့လိုက်တော့ A&E ကို ပို့ပေးပါတယ်။ ဆရာဝန်က စမ်းသပ်ကြည့်တော့ အသံမှာ ကျောက်တည် နေတယ်တဲ့။ နောက်၃ရက်နေ ပြန်လာခဲ့ပါ ခွဲရမယ်တဲ့။ အပြန်မှာ ကျွန်မ မခွဲချင်ဘူးဆိုပြီး ဘုရားသခင်ဆီမှာ ဆုတောင်း ခဲ့တယ်။ ဒါနဲ့ပဲ နံနဲ သက်သာ လာတယ်။ ကျွန်မလည်း ဆေးကို ပုံမှန် သောက်ခဲ့တယ်။ ဆရာဝန် ချိန်းတဲ့ ရက်ကို သူဌေးက အလုပ်များတော့ မေ့သွားခဲ့တယ်။ ကျွန်မလည်း မခွဲချင်တော့ သတိ မပေးပဲ ဆုပဲ တောင်းခဲ့တယ်။ တလွဲဆေးတွေ သောက်ခဲ့ရတာ များတော့ တကယ် ရောဂါဖြစ်တဲ့ ဆေးကို မသောက်နိုင်တော့ဘူး။ မူးဝေပြီး မျက်လုံး

တွေလည်း စာတောင် ဖတ်လို့ မမြင်နိုင်တော့ဘူး။ နောက်ရက်တွေ ထပ်နာလာတော့ ဆေးရုံးသွား ပြန်တယ်။ သူငွေက ပြန်ရတော့မယ့် မြန်မြန်ပျောက်အောင် အမြန်ဆုံး ခွဲပေး စေချင် တယ်။ ဆေးရုံးကလည်း ထပ်ချိန်း လာတယ်။ ခွဲစိတ် ပျောက်ကင်းတာထက် ဘုရားရှင် ပျောက်ကင်း ပေးတာကိုပဲ ကျွန်မ လိုလားတယ်။ ဆရာဝန်တွေလည်း ဘုရား သခင် လောက် ကျွန်မ ခန္ဓာအထဲမှာ ဘာဖြစ်တာလဲဆိုတာ သိချင်မှ သိမယ်လေ။ ကျွန်မ အင်တာနက်ထဲမှာ ဆရာကြီးတွေ ဆရာတောင်းပေးပြီး လူတွေ အတော်များများ ကောင်းလာ တာကို တွေ့တော့ ကျွန်မလည်း အင်တာနက် youtube ထဲက နာမည်ကြီး ဆရာကြီးတွေ ကျမ ခေါင်းပေါ် လက်တင်ပြီး ဆုတောင်းပေးတာကို ခံချင်လာတယ်။ ဒါပေမဲ့ ဘုရားရှင်ရဲ့ တန်ခိုးနဲ့ပဲ သက်သာချင်တယ်။ ဆရာတွေနဲ့ ဘယ်လို ဆက်သွယ် ရမလဲလို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ အတွေးထဲမှာ ဒီ အင်တာနက် youtube ထဲက ဆရာတွေ ကိုးကွယ်တဲ့ဘုရားလည်း ငါကိုးကွယ်တဲ့ ဘုရားပဲ။ အတူတူပဲလေ။ ငါလည်း ဒီဘုရား ကို တောင်းလို့ရတာပဲ။ ဒါပေမဲ့ သူတို့ ဆရာကြီးတွေက ဘုရားသခင် ဘိသိက် ပေးထားလို့ တန်ခိုးရထားတယ်။ အကျင့် သီလ သိက္ခာ သမာဓိအား ပိုကောင်း မှာပေါ့နော်။ ငါက အပြစ်သားဆိုတော့ ကွာခြားမှု ရှိတယ်။ ဒါနဲ့ ကျွန်မ အရမ်း ဝမ်းနည်းပြီး ပိုခဲ့တယ်။ ကျွန်မ ရောဂါဆီ စိတ်မရောက်ပဲ အပြစ်အတွက် ကျွန်မ ရင်လေး ခွဲရတယ်။ နေ့စဉ်နှင့်အမျှ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ များနေလို့ ဒီလို မခံမရပ် နိုင်တဲ့အထိ နာကျင်ခဲ့ရပါလားလို့ တွေးမိခဲ့တယ်။ ဒါနဲ့ အပြစ်အတွက်ပဲ ဆုတောင်း ခဲ့တယ်။ ဘုရားရှင် ကျွန်မကို သနားပါ။ ဘုရားရှင်ဟာ အပြစ်သားအတွက်ပဲ လောကကို ဆင်းလာခဲ့တဲ့အတွက် ကျွန်မကိုလည်း ချန်မထားပါနဲ့။ (ကျွန်မကို အပြစ် လွှတ်ပေးမယ်ဆိုရင် ကျွန်မရဲ့ ရောဂါကိုလည်း ပျောက်ကင်း သက်သာစေပါလို့ အရမ်း ကြေကွဲစွာဆုတောင်းခဲ့ပါတယ်။) ဒါနဲ့ နောက်တစ်ပတ် ရက်ချိန်းမှာ Ultrasound ထပ် ရိုက် ခဲ့တဲ့အခါမှာ ဘာကျောက်မှ မတွေ့ခဲ့ ရတော့ပါဘူး။ ကျွန်မ ခံစားခဲ့ရတာ ကျွန်မ အသိ ဆုံးပါ။ ဘုရားသာ ပျောက်ကင်း စေခဲ့တယ်ဆိုတာလည်း ကျွန်မ အသိဆုံးပါ။ ဒါကြောင့် ဘုရားရဲ့ ကောင်းမြတ်မှုကို သက်သေခံရခြင်း ပဲဖြစ်ပါတယ်။ ဆာလ် ၄၆:၁ ဘုရား သခင်သည် ဝါတိုခိုလှုံရာဖြစ်၍ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည့် ကာလ အထူးသဖြင့် ကုမတော်မူကြောင်း ထင်ရှား လျက်ရှိ၏။ ။ (နော်အယ်ဂလူ)



### ကလေးအတွေး

#### ကလေးအတွေး (MUM)



ရန်ကုန်မှာ ပူပြင်းတဲ့နေရာသီရောက်ပြီဆိုရင် မြို့နယ် မီးသတ် နဲ့ မ.ဝ.တ တို့ ပုပေါင်းပြီး သက်ဆိုင်ရာ ရပ်ကွက်အသီးသီးကို မီးကြွင်း မီးကျန်များ ရုတ်စိုက် ပြီးသတ် ကြဖို့ ကားဖြင့် လှည့်လည် သတိ ပေးတတ် ပါသည်။ ထိုကားသည် ရပ်ကွက်တွင်းသို့ ဝင်ရောက် လာသည်နှင့် မီးဘေးရှောင် မလောင်ခင်တား ဆိုသည့် သီချင်းကို ဖွင့်၍ ဝင်လာ တတ်ပါတယ်။ ထိုသီချင်းတွင် “ လောင် မှဖြင့် မုချ ခုကွ ရောက်ရမှ” ဆိုသည့် သီချင်း စာသားအပိုင်းတွင် ကစားနေသော သားကြီး (၆)နှစ် သားမှ ဒီသီချင်း မှားနေတယ်ကွ။ မီးလောင် နေတယ်ဆိုမှ “မှတ်ကြ ” တဲ့။ မီးပိုလောင် ကုန်မှာ ပေါ့တဲ့ သူနဲ့အတူ ကစားတဲ့ ကလေး ပြန်ပြောလိုက်တာက မင်းကလဲကွာ၊ ဖယောင်း တိုင် မီးကို ပြီးသတ်ချင်ရင် ပါးစပ်က “ဖူး” ဆို လေနဲ့ မှတ်ပြီး မီးသတ်ရတာပဲ။ ဒါကြောင့် မီး သေအောင် “မှတ်ကြ ” လို့ ပြောတာ ပေါ့ကွတဲ့။ တကယ်တော့ ကလေး နှစ်ယောက်ဟာ “မုချ”နဲ့ “မှတ်ကြ ” ကို နားကြား လွဲတာ မဟုတ် လောက်ပါဘူး။ “မုချ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မသိကြလို့သာ မိမိတို့ ဉာဏ်မီသမျှ ကလေး အတွေးနဲ့ နားလည် သဘောပေါက်သလို ပြောဆိုနေကြတာ ဖြစ်ပါတယ်။ မိသားစု ကြားမှာတော့ ဟာသ တစ်ပုဒ် ဖြစ်သွားတာပေါ့။ ကလေးအတွေးက အပြစ် ကင်းတယ်လေ။ ဒီကနေ လူငယ်တွေ ဒီမိုကရေစီ တန်းတူညီမျှ တရားမျှတ လွတ်လပ်သော စသည့် စကားလုံးတွေကို တွင်တွင် သုံးနေကြတာ ဖြစ်ပါတယ်။ မတရားဘူး ဆိုရင် အဖေ အမေတောင် လက်ခံမှာ မဟုတ်ဘူးလို့တောင် ပြောဆို နေကြပါတယ်။ တချို့ ခရစ်ယာန်လူငယ်တွေကြား (ဇဖက် ၆:၄) ကိုဆွဲကိုင်ပြီး မိဘ ပေမဲ့ “အလိုတော်နှင့်ညီတဲ့ ဆုံးမ သွန်သင်ခြင်း” မဟုတ်ရင် လက်မခံနိုင်ဘူး ဆိုပြီး ရီစရာ လိုလို့၊ အတည်လိုလို့နဲ့ ပြောနေကြပါတယ်။ ဟုတ်သလိုလို ရှိပေမဲ့ အတော် လေးကို လွဲနေပါတယ်။ အမှန်တော့ (ဇဖက် ၆:၁)မှာ သားသမီးတို့ သခင်ဘုရား၏ အလိုတော်နှင့် အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်း အမှုသည် တရားသောအမှု ဖြစ်၏လို့ ဆိုထားပါတယ်။ (ဇဖက် ၆:၂) မှာတော့ မိဘကို ရိုသေစွာပြုလော့။ ဤပညတ်သည်ကား သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာ ရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့် ဆိုင်သော ပဌမ ပညတ် ဖြစ်၏လို့ ဆိုထားပါတယ်။ ဒါကြောင့် မိဘစကားကို နားထောင်ဖို့၊ မိဘကို ရိုသေဖို့က ဘုရားသခင်၏ အလိုတော် ဖြစ်သလို၊ ပညတ်ချက်လည်း ဖြစ်ပါတယ်။ ပညတ် ဆိုတာ လိုက်နာရမဲ့ကိစ္စ ဖြစ်ပြီး ပျက်ကွက်ရင် အပြစ်ပဲ ဖြစ်ပါတယ်။

(ဇဖက် ၆:၁၃)ဟာ သားသမီးများအတွက် ဘုရားသခင်ရဲ့ အလိုတော်နှင့် ပညတ်ချက် ဖြစ်သလို ဇဖက် ၆:၄ ကတော့ မိဘများအတွက် ပညတ်ချက် ဖြစ်ပါတယ်။ ဒါကို

ရှင်းလင်းစွာ သဘောပေါက်ပြီး သားသမီးလည်း ကိုယ့်အငန်းအတာ၊ မိဘလည်း ကိုယ့် အငန်းအတာ အသီးသီး လိုက်နာကြမယ်ဆိုရင် အောင်မြင်သော ခရစ်ယာန် အိမ်ထောင် တည် ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ သခင်ဘုရား၏ အလိုတော်နှင့် ညီသော ဆုံးမ သွန်သင်ခြင်းဆိုတာကို သားသမီးတွေ ဘာနဲ့ တိုင်းတာကြမလဲ။ ကိုယ့်ဆန္ဒ မညီ၊ ကိုယ့် ဦးကျောက် ကိုယ့်စဉ်းစားဉာဏ်က လက်မခံနိုင်လို့ အလိုတော် နှင့် မညီဘူးလို့ ပြောလို့ မရဘူး။ မိဘများ ဖက်ကလည်း ဘုရားသခင်၏ အလို တော်သည် ဘယ်အရာဖြစ်သည်ကို တိကျစွာ မသိဘဲ ကိုယ့်ဆန္ဒ ကိုယ့်အတ္တ၊ ကိုယ့် အတွေး အခေါ်ကိုပဲ ဦးစားပေး ပြောဆိုနေမယ်ဆိုရင်လည်း အလိုတော်နှင့်အညီ ဆုံးမ သွန်သင်ခြင်း ဖြစ်လာမှာ မဟုတ် ပါဘူး။ အဲဒီလိုသာ ဆိုရင် ပဋိပက္ခတွေ အိမ်တွင်းမှာ ဆက်ဖြစ် နေကြမှာပါ။ ဒါကြောင့် ရှင်ပေါလုက ဇဖက်အသင်းတော်ကို ထို့ကြောင့် သတိ မရှိသောသူ မဖြစ်။ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့လို့ ဆုံးမ ထားပါတယ်။ (ဇဖက်၅:၇) ခလေးငယ်တွေက “မုချ” ဆိုတဲ့ စကားကို မသိလို့ အဓိပ္ပာယ်ကို နားမလည်းတာ အပြစ် မမည် ပေမဲ့ ဘုရား သားသမီး တွေ ဘုရားသခင်၏အလိုတော်ကို သေသေချာချာ ပိုင်းခြားပြီး မသိရင် တော့ အပြစ် ပြုနိုင်ပါတယ်။ ခလေးတွေရဲ့ အတွေးက ဘေးချော်တော့ မိသားစု အတွက် တော့ ဟာသ လေး တစ်ပုဒ်ပေါ့။ ဒါပေမဲ့ လူငယ်တွေရဲ့ အတွေး ဘေးချော်သွားရင် မိသားစုနဲ့ အသင်းတော်အတွက် အန္တရာယ် ကြီးပါတယ်။ လူငယ်ဟာ မိသားစုရဲ့ မျှော်လင့်ရာ၊ အသင်းတော်ရဲ့ အနာဂတ် အားထားစရာ ရတနာလေးတွေပါ။ ဒါကြောင့် လူငယ်တွေ ကြားမိကြရင် ဟာသတပုဒ်လို သဘောမထားဘဲ မိဘနဲ့ အသင်းတော်မှ တည့်မတ် ပြုပြင်ပေးဖို့ အထူး လိုအပ်ပါတယ်။ အမှားကို အမှားရယ်လို့ မပြုပြင် လိုက်မိရင် ရေရှည်မှာ အဲဒီ အမှားကိုပဲ အမှန်ယောင်ယောင် ထင်လာတတ်ပါတယ်။

ဒီခေတ်ကာလကို ဆိုးယုတ်ဆွဲယွင်းသောကာလ လို့ သတ်မှတ်ကြပါတယ်။ ဒီလို အချိန်မျိုးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ကျမ်းစာမှ သတင်း စကား များကို တိကျသေချာစွာ ပိုင်းခြားတတ်ဖို့နဲ့ လွဲမှားစွာ အဓိပ္ပာယ် ဖွင့်ဆိုပြီး အယူ မလွှဲမိဖို့ အထူး သတိပြုရမဲ့အချိန်ဖြစ်ပါတယ်။ ၂ကော ၁၁:၁၄မှာ စာတန်သည်ပင် လင်းသော ကောင်းကင် တမန် ဖြစ်ယောင်ဆောင်တတ်၏လို့ ဆိုထားပါတယ်။ ဒါ ကြောင့် စာတန်၏ လှည့်ကွက် ထဲ မတိုးဝင်မိဖို့ အရေးကြီးပါတယ်။ သမ္မာသတိရှိပြီး နိုးကြားစွာ စောင့်နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အကြံအစည်တော်၊ အလိုတော်နှင့် ပညတ်ချက် တွေကို မှန်ကန်စွာပိုင်းခြားဆင်ခြင်နိုင်ဖို့ ကျမ်းစာဖတ်တိုင်း သန့်ရှင်းသော ဝိညာဉ်တော် ဘုရားထံမှ ဉာဏ်ပညာ တောင်းခံပြီးမှ ဖတ်ဖို့ လူငယ် များကို တိုက်တွန်း အားပေး ချင်ပါတယ်။ ထို့နည်းတူ နှုတ်ကပတ်တော်ကို ခံယူတဲ့ နေရာမှာလည်း ကျမ်းစာကို ကျမ်းစာ အတိုင်း တိတိ ကျကျ သွန်သင် ချက်တွေကိုပဲ နှလုံးသွင်းခံယူတတ်ကြဖို့ အရေးကြီးပါတယ်။ ကျမ်းစာမှ မသိမသာရော၊ သိသိ သာသာရော သွေဖီတဲ့ သွန်သင်ချက် တွေ၊ အတွေးအခေါ် ဘေးချော်စေတဲ့ ယူဆချက် တွေကို အထူး သတိ ပြု ဆင်ခြင် ကြစေလိုပါတယ်။ (၁ပေ ၅:၈)မှာ သမ္မာ သတိ ရှိလျက် မအိပ်ပဲ စောင့်နေ ကြလော့။ သင်တို့၏ ရန်သူ တည်း ဟူသော မာနတ်သည် ဟောက်သော ခြင်္သေ့ ကဲ့သို့ အဘယ် သူကို မြဲရမည်နည်း ဟူ၍ လှည့် လည် ရှာဖွေ လျက်ရှိ၏လို့ ဖော်ပြထားပါတယ်။ ဘုရား သခင်ကို ယုံကြည် ကိုးကွယ်၍ ဘုရား ဝတ်၌ ဓမ္မလျော် သော ခရစ်ယာန် လူငယ်များဟာ စာတန်ရဲ့ ပစ်မှတ် အများထဲမှာ တခု အပါ အဝင်ဖြစ်ပါတယ်။ ဘုရား သားသမီးများကို သမ္မာ တရားမှ သွေဖယ်ပြီး ဘုရားကို ပုန်ကန်ကာ ဝရံကျအောင် နည်း မျိုးစုံနဲ့ သွေးဆောင်နေပါတယ်။ သခင် ခရစ်တော် သည် စာတန်၏ စုံစမ်း နောက်ယှက်ခြင်းကို နှုတ်ကပတ်တော်နဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်သူ သား သမီးများအားလုံး နှုတ်ကပတ်တော် တည်း ဟူသော စား ကို ကိုင်ဆွဲလျက် စာတန်ကို တုံ့ပြန် တိုက်ခိုက်နိုင်ဖို့ နှုတ် ကပတ်တော်ကို တိကျ မှန်ကန်စွာ ပိုင်းခြား နားလည်အောင် ကြိုးစား သင်ယူနိုင်ကြပါ စေလို့ ခရစ်တော်၏ မေတ္တာဖြင့် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ။(MUM)

### သက်သေခံချက် (လမင်းရွှေလွင်) သက်သေခံချက်

သမီးကို ဘုရားသခင်က ဉာဏ်ပညာ ပေးပြီး ကောင်းချီး ပေးခဲ့တာကို သက်သေ ခံချင်ပါတယ်။ သမီးက မူကြံကျောင်းကို စင်ကာပူ မှာ တစ်နှစ်ကျော် တက်ခဲ့တာဆိုတော့ မြန်မာစာနဲ့ မြန်မာစကား အားနည်း ပါတယ်။ သမီးက ၂၀၂၂ ခုနှစ်က စင်ကာပူကနေ မြန်မာ ပြည်ကို ကျောင်းတက်ဖို့ ပြန်လာခဲ့ပါတယ်။ သမီးပြန်လာတာနောက်ကျတော့ မြန်မာပြည်က အဖိုးရကျောင်းမှာ ကျောင်းစာ စသင်နေကြပါပြီ။ သမီး ကျောင်းအပ်တဲ့အချိန်မှာ ပထမ အစမ်း ဖြေဖို့ တစ်ပတ် ဘဲ လိုပါတော့တယ်။ ပထမ အစမ်း အမှတ်စာရင်းက အရေးကြီး ပါတယ်။ ပထမအစမ်းက အမှတ် နဲ့ နောက်ဆုံးစာမေးပွဲက အမှတ်တွေကို ပေါင်းပြီး ကျောင်းသားတွေကို ပထမ ဒုတိယ တတိယ ဆိုတဲ့ အဆင့်တွေခွဲမှာ ဖြစ်ပါတယ်။ ကျောင်းအပ်ပြီးတဲ့ အချိန်မှာ ပထမ အစမ်း စာမေးပွဲအတွက် စာကျက်ဖို့ တစ်ပတ်ဘဲ အချိန်ရပါတယ်။ စင်ကာပူမှာ မူကြံ ကျောင်းတက်ခဲ့တော့ တရုတ်စာနဲ့ အင်္ဂလိပ်စာဘဲ ကောင်းကောင်းရပါတယ်။ မြန်မာစာနဲ့



စကားကို သမီး (အရေး၊ အပြော၊ အဖတ်) ရေရေ လည်လည်မကျွမ်းကျင်ပါဘူး။ ဆုတောင်း စာကျက်ပြီးတော့ စာမေးပွဲကိုဖြေခဲ့ရပါတယ်။ ကျေးဇူးတော်ကြောင့် အဲဒီနှစ်က သူငယ် တန်းမှာ သမီးက တစ်ကျောင်းလုံးအတိုင်းအတာနဲ့ ပထမဆု ရခဲ့ပါတယ်။ ပထမတန်း မှာလည်း သမီး တစ်ကျောင်းလုံးရဲ့ ပထမဆု လိုချင် ပါတယ်။ မေမေက သမီးကို ကျောင်း သွားရင် အမြဲကောင်းချီးပေး ဆုတောင်းပေးပါတယ်။ မေမေက အမြဲမှာတယ်၊ စာ မသင်ခင် ဆုတောင်းဖို့၊ စာမေးပွဲ မဖြေခင် ဆုတောင်းဖို့ မှာတယ်။ သမီးလည်း မေမေ ပြောတဲ့ အတိုင်း ဆုတောင်းတော့ စာမေးပွဲ (၄)ခါမှာ (ပထမ) ရတယ်။ ပထမ အစမ်း မှာလည်း ပထမ ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သမီး စာကျက် ပျင်းတာရယ်၊ မေမေ နေမကောင်းတာနဲ့ သမီး အဆင့်တွေ ကျလာပါတယ်။ အတန်းပိုင်း ဆရာမကလည်း သမီးနဲ့ တတန်းတည်း အတူတူ ဖြစ်တဲ့ သူ့သမီးကို ပထမ ရစေချင်ပါတယ်။ အတန်းပိုင်း ဆရာမက သူ့သမီး တစ်ယောက်တည်းကို သူ့ဘာသာသူ စာတွေ ကြိုတ်သင် ပေးပြီး ကျန်တဲ့ သမီးတို့ ကျောင်းသားတွေကိုတော့ စာမေးပွဲဖြေခါနီး တစ်ရက်အလိုမှ သင်ပေးပါတယ်။ ဒါကြောင့် ဒီနှစ် ပထမတန်းမှာ သမီး စာသိပ် မကျက်နိုင်ခဲ့ပြန်ပါဘူး။ မေမေက ပြောတယ် ဘုရားကိုပဲ အားကိုးပါ။ ဘုရားသခင်ဘဲ ပေးနိုင်တယ်လို့ပြောပါတယ်။ Sunday School မှာလည်း ဆရာမ သင်ပေးတဲ့ ကျမ်းပိုဒ်ထဲမှာ (သူ ဘေး) ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည့် ပညာ၏ အချုပ်အခြာ ဖြစ်၏လို့ ပြောထားတာ သမီး မှတ်ထားတယ်။ အတန်းတင် စာမေးပွဲက English ဘာသာဖြေတော့ ပုဒ်စာ တစ်ခုမှားတယ်။ သမီးလိုချင်တဲ့ ပထမဆု ရရင် သက်သေခံဖို့ မေမေက ပြောတယ်။ တကယ်ပဲ အောင်စာရင်း ထွက်တော့ သမီး ပထမ ရနေတယ်။ ဘုရားသခင်ကို ပေးထားတဲ့ ဂတိတော်အတိုင်း ဆုတောင်းလို့ သမီးကို ဘုရားသခင် ကောင်းချီးပေးလို့ ဒီပထမဆုကို ရခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျောင်း မသွားခင်၊ စာမေးပွဲ မဖြေခင်၊ ဘာအလုပ်ဘဲ လုပ်လုပ်၊ မလုပ်ရ သေးခင်မှာ ဘုရားသခင်ထံ ဆက်ကပ် အပ်နံ ဆုတောင်းပါလို့ သမီး သက်သေခံချင်ပါတယ်။ (လမင်း ရွှေလွင်)

မိမိကိုယ်တိုင် ဘုရားနှင့် Quiet time မယူဘဲ သူများဝေငှထားသော အရာများကို အင်တာ နက်ထဲမှ အလွယ်တကူ ဖတ်ယူ နာယူလိုသော အကျင့်။ မိမိကိုယ်တိုင် မချီးမွမ်းလို၍ youtube ထဲမှဖျော်ဖြေသော အဆိုတော်များ၏ ဓမ္မတေးများကို နားထောင်ရင်း ဝိညာဉ် အပျင်း ထူကာ ဝိညာဉ်မနိုးထ နိုင်ဘဲ။ အွန်လိုင်းနှင့် အပန်းဖြေတတ်သော အကျင့်ဆိုးများက ကျမ တို့၏ နိုးထမှုကို အထ နှေး စေပါသည်။) ((အခြားသူများ၏ ဒေသနာများ၊ တေး သီချင်း များကို နားထောင်ခြင်းထက်၊ မိမိကိုယ်တိုင် နှုတ်ကပတ်တော်ကို ဖတ်ရှုစဉ်းစား ဆင်ခြင်နှလုံးသွင်းကာ မိမိနှုတ်ဖြင့် ချီးမွမ်းသော ဒေသနာနှင့် ကိုယ်ပိုင်သီချင်းများကို ဘုရား သခင်က သင့်ထံမှ မျှော်လင့်နေပါသည်။ ထိုသို့ပြုရန် သင်နိုးနေပြီလား။ နိုးလျှင် ထလော့။))

## သက်သေခံချက်

### သက်သေခံချက်(၁) သက်မွန်(ကလေး)

သက်သေခံခွင့်ရလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ သူငယ်ချင်း တစ်ယောက်က ဒီသခင်စကားစာစောင်၊ နေ့စဉ်ခွန်အား၊ နှလုံးသားအိမ် စာအုပ် အားလုံး ကျွန်မကို ပေးဖတ်ပါတယ်။ ကျွန်မ ကျမ်းမာရေး စာအုပ် တစ်အုပ် ဖတ်တော့ အဲဒီက စာသားလေးတစ်ခုကို အမှတ်ရပါတယ်။ (လေ မပွနိုင်ရန် အတွက် အစာကို ကြေကြေ ညက်ညက် ဝါးပါ) တဲ့။ ထိုနည်းတူ ကျွန်မတို့ ယုံကြည်သူ ညီကို မောင်နှမ အယောက် စီတိုင်းလည်း စာတန်မာနတ်ရဲ့ စုံစမ်းနောက်ယုတ်ခြင်းကို ကျော်ဖြတ် နိုင်ရန် အတွက် ဒီဝိညာဉ်ခွန်အား စာစောင်တွေကို ကြေကြေ ညက်ညက် ဖတ်ရှု ခွန်အား ယူဖို့ရန်အတွက် အရေးကြီးပါတယ်။ ကျွန်မ စက်ာပူကို ၂.၈.၁၁ မှာ ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နှစ် မပြည့် ခင်မှာ ကျွန်မ ပိုက်နာပါတယ်။ နဂို မြန်မာပြည်မှာ နေတုံးကလည်း ဒီလိုပဲ ပိုက်နာခဲ့တယ်။ ဆင်းရဲတော့ ဆရာဝန်ကို မပြုနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မ ဒီလိုဖြစ်တိုင်း ကျွန်မ ကို ကုသပေးသူ ဆရာဝန် ကတော့ အဖ ဘုရားသခင်ဘဲ ဖြစ်ပါတယ်။ အမေနဲ့ ညီမလေး တို့က ကျွန်မ အနားမှာနေပြီး ဆုတောင်း ပေးကြပါတယ်။ ဒါပေမဲ့ ဒီစက်ာပူမှာ တော့ အမေနဲ့ညီမ အနားမှာ မရှိတော့ ဝိတာလည်းပါတယ်။ ပိုက်နာလို့ ဝိတာလည်းပါတယ်။ ကျွန်မ သေမတတ် ပိုက်နာတာကြောင့် အိမ်ရှင်ကို မပြောခင် ဆုတောင်းတယ်။ အဖ ဘုရား သခင် သမီးကို မခေါ်ပါနဲ့အုံး။ သမီးရဲ့ အမေအိုကို လုပ်ကျွေးချင်ပါသေးတယ်။ သမီးမှာ အဖေလည်း မရှိဘူး။ အမေအိုပဲ ရှိပါတော့တယ်။ ဒါကြောင့်မို့ အမေကို လုပ်ကျွေးချင် ပါ သေးတယ်လို့ ဆုတောင်းခဲ့တယ်။ ကျွန်မ ပိုက်နာတဲ့ ညက တနင်္ဂနွေနေ့ ဖြစ်တယ်။ အရင် ကဆို အဲဒီနေ့မှာ အိမ်ရှင်သူဌေးမိသားစု အားလုံး အပြင်မှာ ထွက်စားပြီး ညနက် မှာ အိမ်ပြန် ကြလာတယ်။ ဒါပေမဲ့ ဘုရားက ဘယ်လိုပြင်ဆင်ပေး ထားသလဲ ဆိုတော့ ကျွန်မ ပိုက်နာ တဲ့ညမှာ တစ် ယောက်မှ အပြင်မထွက်ကြဘူး။ မိသားစုအားလုံး ဖိရိုက် ကစား နေကြတယ်။ အိမ်မှာရှိတဲ့ အဖွားကို အရင် ဖွင့်ပြောလိုက်တယ်။ အဖွားက သူ့သမီးကို အော် ခေါ်လို့ အားလုံး သိပြီးလာကြည့်ကြတယ်။ မဖြစ်ဘူးဆိုပြီး မြန်မြန် ဆေးရုံ ခေါ်သွား ကြပါတယ်။ ဆေးရုံ ရောက်တော့ ညသန်းခေါင်ကျော် မနက် ဘေး ၁၂ ရှိပြီ။ ကျွန်မလည်း ဘုရား ဆီမှာ ဆုတောင်းနေပါတယ်။ ဒါနဲ့ ဆရာဝန်က ပြောတယ်။ ကိုယ်ဝန် ရှိတယ်တဲ့။ ကျွန်မ စိတ်ဆိုးတယ်။ ငါက အပျို၊ အခြား သူတွေလို ဘယ်ကောင်လေးနဲ့မှလည်း မအိပ် ဖူးဘူး။ ဘာလို့ ကိုယ်ဝန် ရှိမှာလည်းလို့ ပြောတော့ ဆရာဝန်က နောက်တစ်ခေါက် ထပ် စစ်ပေးတယ်။ အဲဒီမှ အူနဲ့ အစာအိမ် ရောင်နေတယ်။ အထူး ရဂုဏ်ရှိလို့အပ်မယ်လို့ ကျွန်မ ကို ပြောပါတယ်။ ပြီးတော့ ဆေးတွေ အများကြီးပေးပါတယ်။ ဆန်ပြုတ်ကို တစ်လလောက် သောက် ခိုင်းပါတယ်။ ဒီလိုနဲ့ ကျွန်မ သက်သာခွင့်ကို ဘုရားသခင်က ပေးသနားတာ ဖြစ်ပါ တယ်။ ဒါကြောင့် ဘုရားရဲ့ ကောင်းမြတ်ခြင်း ကျေးဇူးတော်ကို ဘယ်နေရာဘဲဖြစ်ဖြစ် သက် သေ ခံမယ်လို့ ဂတိ ပေးထားတဲ့အတိုင်း သက်သေခံခြင်းဖြစ်ပါတယ်။ အယောက်စီ တိုင်း အပေါ် ဘုရားသခင် ကောင်းကြီး ပေးပါစေ။ ။ သက်မွန်(ကလေး)

## စစ်မှန်သောနိုးထမှု စစ်မှန်သောနိုးထမှု



ရှေးဦးစွာ နာမတော်ကို ချီးမွမ်းပါတယ်။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း တော်မူသော ထာဝရဘုရားကို ကိုးကွယ်ရ သော အခွင့်ကို ရတဲ့အတွက် ကိုယ်တော်ကို ကျေးဇူး တင်ပါတယ်။ ယနေ့ မနေ့ နောင် ကာလ အစဉ်အမြဲ မပြောင်းလဲသော ဘုရား၊ အရာ ခပ်သိမ်းကို တတ်နိုင်သောဘုရား ချီးမွမ်း၍ မကုန်သော ထာဝရ ဘုရားသခင်ဖြစ်ပါတယ်။ ဒီ ဒုတိယမြောက် သက်သေခံစာကို တော်တော်လေး အချိန်ယူပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။ အသက်တာမှာ ဘုရားကို ယုံကြည်တယ်။ ကျမ်းပိုဒ်လည်း များများ ရွတ်နိုင် တယ်။ ကယ်တင်ခြင်းလည်း ရပြီးပြီ။ ကျမ်းစာ အကြောင်းတွေလည်း နားလည်တယ်။ ဒါပေမဲ့ ကျွန်မ အသက်တာမှာ ယုံကြည်သူ ဖြစ်လျက်သားနဲ့ ဝိညာဉ်ရေးရာမှာ ဘာမှ နိုးထခြင်း မရှိခဲ့ဘူး။ အသက်(၂၃)နှစ် ကျော်လာပြီ။ ဒီအတိုင်းပဲ။ စက်ာပူမှာ အလုပ် လာလုပ်တာ (၄)နှစ် ရှိတော့မယ်။ ကျွန်မ လုပ်မယ်ဆိုရင် ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူရမည့် အချိန်တွေ အများကြီးပဲ။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုကိုယ် ငြင်းပယ်လို့မရဘူး။ ကိုယ့်အလိုဆန္ဒ ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုနဲ့ပဲ အသက် ရှင်တယ်။ အဲဒီက စာတန်ရဲ့ အောင်မြင်ချက်က ကျွန်မ ညတိုင်း သုံးနေတဲ့ (Internet) ပဲဖြစ်တယ်။ အလုပ်ကိစ္စနဲ့ မဟုတ်ဘူး ပြောမယ် ဆိုရင်တော့၊ လိုင်းကြောင့်တာပေါ့။ ညတိုင်း online ထဲမှာ ပျော်နေတာနဲ့ အချိန်တွေ ကုန် သွားတယ်။ ဘုရားနဲ့ အဆက်အသွယ် ပျက်ခဲ့တယ်။ အိပ်ခါနီး သတိရတယ်။ ဒါပေမဲ့ အိပ်ချင်ဇောနဲ့ မြန်မြန်လေး ဆုတောင်းတယ်။ ပြန်သုံးသပ်တော့ ဒါတွေက ဘာလည်း။ ထာဝရ တည်မြဲတဲ့ အရာကို မေ့ထားပြီး၊ မတည်မြဲတဲ့ အရာကို စွဲလမ်းနေတယ်။ ဒါပေမဲ့ ဘုရား ကျွန်မကို အတိုင်းအတာ တစ်ခုပေးထားတယ်။ အခုချိန်ထိပဲ။ သူပေးထားတဲ့ အချိန် တွင်းမှာ သူ့ဆီ ချဉ်းကပ်လာအောင် သူ့မှာ လုပ်ဖို့ အကြံအစည်ရှိလိမ့်မယ်လို့ ယုံကြည် တယ်။ သူချစ်တဲ့ သားသမီးကို သူက ဆုံးမ မှာပဲလေ။ ဒါကြောင့် ဘုရား ပေးထားတဲ့ အချိန်လေး အတွင်းမှာ ယနေ့မှစ၍ ထာဝရဘုရား စီစဉ်ပေးတဲ့ အများကြီးရှိတဲ့ အထဲမှာ အမြဲတမ်း ဘုရားသခင်နှင့်အတူ၊ အချိန်ယူ ကိုးကွယ်ပြီး အသက်တာ၌လည်း ဒီထက်မက ဝိညာဉ်ရေးရာ၌ ကြီးထွားပြီး ဘုရားကို ချစ်သော သမီးတစ်ယောက် အဖြစ် နေထိုင် သွားပါ မယ်။ ကျွန်မ စက်ာပူမှာ အလုပ် လုပ်ရတာ အဆင် မပြေတာ တစ်ခုမှ မရှိဘူး။ ကျေးဇူးတော် ကြောင့် အားလုံး အဆင်ပြေတယ်။ သူငယ်ချင်း စာဖတ်သူ မိတ်ဆွေ အားလုံးလည်း ကျွန်မလိုပဲ (internet-online) ထဲမှာပဲ ပျော်ပြီး အသက်တာမှာ နိုးထမှု ဆိုတဲ့ နိုးတော့ နိုးပြီ။ မထ သေးသည့် မိတ်ဆွေ ရှိပါသလား? အချိန် မနှောင်းသေးခင် ဘုရားသခင်နှင့်အတူ အမြဲတမ်း အချိန်တိုင်း ကိုယ့်ရဲ့ အသက်တာကို ဘုရားရှင်ထံ ဆက်ကပ်ကြပါဖို့လို့ သက်သေ ခံရင်း ... ။ (L.ထုရော်)

(စာကြွင်း - မိမိကိုယ်တိုင် ကျမ်းစာ မဆင်ခြင်လို၍ အွန်လိုင်း youtube မှ လွှင့်သော ဆရာများရဲ့ ဒေသနာ တွေကို နာယူတတ်သောအကျင့်။ သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ သွန်သင်မှုကို တိုက်ရိုက်မခံဘဲ ဝက်ဆိုက် website ထဲတွင် တင်ထားသော ဆရာ များ၏ တရားဒေသနာများကို ရေသာခို အချောင်လိုက် နားထောင်တတ်သောအကျင့်။

(ရှားပါးကုန်) ကာတွန်း - မင်းအောင်သက်လွင်  
 (( အခြေပြုကျမ်း - ယေရမိ ၉:၈။ သူတို့လျာသည် သေစေတတ်သော မြားဖြစ်၏ ပရိယာယ်စကားကို ပြောတတ်၏။))

ဒါ ကျနော် ကိုယ်တိုင် ရှာဖွေ တွေ့ရှိထားတဲ့ နိုင်ငံခြားက ခုနမု ရောက်လာတဲ့ အသစ်စက်စက်ပါ။ ဒီပစ္စည်းက အရမ်းကို ရှားပါတယ်။

